


6th Sunday of Easter – (Year B)

1st READING: Acts 10: 25-26, 34-35, 44-48

တမန်တော်ဝတ္ထု ၁၀: ၂၅-၂၆၊ ၃၄-၃၅၊ ၄၄-၄၈

ပေတရုဝင်လာသောအခါ၊ ကော်နီလေဦးသည် ခရီးဦးကြိုပြု၍သူ၏ခြေရင်း၌ပျပ်ဝပ်လျက်ရှိခိုးလေ၏။ သို့သော်ပေတရုသည်သူ့ကိုဆွဲထူလျက်မတ်တတ်ရပ်ပါလော။ ငါသည်လည်းလူတစ်ယောက်ပင်ဖြစ်ပါသည်ဟုဆို၏။ ပေတရုသည်လည်းမိမိနှုတ်ကိုဖွင့်၍ပြောသည်ကားဘုရားသခင်သည်မျက်နှာမလိုက်ကြောင်းကိုငါအမှန်တကယ်သိမြင်ရပြီ။ လူမျိုးတိုင်းတွင်မည်သူမဆိုဘုရားသခင်ကိုကြောက်ရွံ့ရုံသေ၍ဖြောင့်မှန်သောအရာကိုလိုက်နာကျင့်ကြံသောသူသည်ကိုယ်တော်နှစ်သက်လက်ခံဖွယ်ဖြစ်၏။ ပေတရုသည်ဤသို့ပြောဆိုနေစဉ်အခိုက်တွင်နှုတ်ကပတ်တော်ကိုကြားနာသူအားလုံးသို့အပေါ်သို့သန့်ရှင်းသောဝိညာဉ်တော်ဆင်းကြွတော်မူ၏။ ပေတရုနှင့်အတူလိုက်ပါလာကြသောအရေဖျားလှီးခြင်းမင်္ဂလာခံယူပြီးသူများထဲမှယုံကြည်သူများသည်အလွန်အံ့ဩကြ၏။ အဘယ်ကြောင့်ဆိုသော်သန့်ရှင်းသောဝိညာဉ်တော်ကိုလူမျိုးဘာသာခြားသူတို့အပေါ်သို့ပင်သွန်းလောင်းသောကြောင့်ဖြစ်သတည်း။ အကြောင်းမူကားထိုလူမျိုးခြားတို့သည်အမျိုးမျိုးသောဘာသာစကားများပြောဆိုကြလျက်ဘုရားသခင်အားချီးမွမ်းကြသည်ကိုလည်းသူတို့ကြားကြရသောကြောင့်ဖြစ်၏။ ထို့နောက်ပေတရုကငါတို့ကဲ့သို့သန့်ရှင်းသောဝိညာဉ်တော်ကိုခံယူခဲ့ကြသောဤသူများကိုဆေးကြောရန်ရေကိုမည်ဟုတားမြစ်နိုင်သနည်းဟုကြွေးကြော်လေ၏။ ပေတရုသည်ထိုသူအားလုံးတို့ကဗိုလ်ဇူးခရစ်တော်၏နာမတော်၌ဆေးကြောခြင်းပေးရန်အမိန့်ပေးလေ၏။ ထို့နောက်သူတို့သည်ရက်အနည်းငယ်ဆက်လက်နေပါရန်တောင်းပန်ကြ၏။

ဤသည်ကားဘုရားသခင်၏နှုတ်ကပိဋ်တော်ပေတည်း။



Responsorial Psalm Ps 98:1, 2-3, 3-4

ဆာလံကျမ်း: ၉၈

သံပြိုင်။ ။ ထာဝရဘုရားသည်မိမိ၏ကယ်တော်မူခြင်းကိုလူမျိုးတကာတို့အားဖော်ပြတော်မူ၏။

R. (cf. 2b) **The Lord has revealed to the nations his saving power.**

၁။ ထာဝရဘုရားအားသီချင်းသစ်ကိုသီဆိုကြလော့။ အကြောင်းမူကားကိုယ်တော်သည်အံ့ဖွယ်ရာများကိုပြုတော်မူပြီ။ ကိုယ်တော်၏လက်ကုပ်လက်တော်နှင့်သန့်ရှင်းသောလက်ရုံးတော်သည်ကိုယ်တော်အတွက်ကယ်တင်ခြင်းအမှုတော်ကို ဆောင်ရွက်လေပြီ။ (သံပြိုင်)


Sing to the LORD a new song, for he has done wondrous deeds; His right hand has won victory for him, his holy arm.

၂။ ထာဝရဘုရားသည်မိမိ၏ကယ်တော်မူခြင်းကိုထင်ရှားစေ၍မိမိ၏ဖြောင့်မတ်မှန်ကန်ခြင်းကိုလူမျိုးတကာတို့အား ဖော်ပြတော်မူ၏။ အစွရေးလ်အမျိုးသားတို့အပေါ်မိမိ၏မေတ္တာတော်နှင့်သစ္စာတော်တို့ကိုအောက်မေ့တော်မူ၏။ (သံပြိုင်)

The LORD has made his salvation known: in the sight of the nations he has revealed his justice. He has remembered his kindness and his faithfulness toward the house of Israel.

၃။ မြေကြီးစွန်းအပေါင်းတို့သည်လည်းငါတို့ဘုရားသခင်၏ကယ်တော်မူခြင်းကိုမြင်ရကြပြီ။ မြေကြီးသားအပေါင်းတို့ ထာဝရဘုရားထံတော်သို့ရွှင်လန်းစွာအော်ဟစ်ကြလော့။ တူရိယာတီးမှုတ်၍ဝမ်းမြောက်ဖွယ်သီချင်းကိုတခဲနက်သီဆိုကြ လော့။ (သံပြိုင်)

All the ends of the earth have seen the salvation by our God. Sing joyfully to the LORD, all you lands; break into song; sing praise.




2nd READING: 1John 4:7-10

ရှင်ယောဟန်သြဝါဒစာပထမစောင် ၄:၇-၁၀

ချစ်မြတ်နိုးရသူတို့၊ ငါတို့အချင်းချင်းချစ်ကြကုန်စို့။ အကြောင်းမူကား ချစ်ခြင်းမေတ္တာသည် ဘုရားသခင်နှင့် ဆိုင်၏။ ချစ်ခြင်းမေတ္တာရှိသူသည် ဘုရားသခင်ထံမှ ဖွားမြင်လာသူဖြစ်ပြီး ဘုရားသခင်ကိုသိ၏။ ချစ်ခြင်းမေတ္တာမရှိသူသည် ဘုရားသခင်ကိုမသိပေ။ အကြောင်းမူကား ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။ ငါတို့သည် သားတော်အားဖြင့် အသက်ရှင်နိုင်စေရန် ဘုရားသခင်သည် မိမိ၏ တစ်တည်းသော သားတော်ကို ကမ္ဘာလောကသို့ စေလွှတ်ခဲ့ခြင်းဖြင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်ကို ငါတို့အလယ်တွင် ထင်ရှားပေလျှင်စေခဲ့၏။ ချစ်ခြင်းမေတ္တာဟူသည် ငါတို့က ဘုရားသခင်အား ချစ်ခဲ့ခြင်းမဟုတ်ပဲ ဘုရားသခင်က ငါတို့ကို ချစ်ခဲ့ပြီး မိမိ၏ သားတော်ကို ငါတို့၏ အပြစ်ဖြေရာ ယဇ်ပူဇော်သက္ကာယအဖြစ် စေလွှတ်ခဲ့ခြင်းသည် ချစ်ခြင်းမေတ္တာဖြစ်ပေ၏။

ဤသည်ကား ဘုရားသခင်၏ နှုတ်ကပိဋ်တော်ပေတည်း။



GOSPEL: John 15:9-17

ရှင်ယောဟန်ဇဝံဂေလိကျမ်း ၁၅: ၉-၁၇

ခမည်းတော်သည်ငါ့ကိုချစ်တော်မူသကဲ့သို့ငါသည်လည်းသင်တို့ကိုချစ်၏။ ငါ၏ချစ်ခြင်းမေတ္တာ၌တည်နေကြလော့။ ငါသည်ခမည်းတော်၏ပညတ်များကိုစောင့်ထိန်း၍ကိုယ်တော်၏ချစ်ခြင်းမေတ္တာ၌တည်နေသကဲ့သို့သင်တို့သည်လည်းငါ၏ပညတ်တော်များကိုစောင့်ထိန်းကြပါလျှင်ငါ၏ချစ်ခြင်းမေတ္တာ၌တည်နေကြလိမ့်မည်။ ငါ၏ဝမ်းမြောက်ခြင်းသည်သင်တို့၌တည်ရှိစေခြင်းငှါလည်းကောင်း၊ သင်တို့၏ဝမ်းမြောက်ခြင်းသည်လည်း ပြည့်စုံစေခြင်းငှါလည်းကောင်း၊ ဤအကြောင်းအရာများကိုသင်တို့အား ငါဟောပြော၏။ ငါ့ပညတ်သည်ကားငါသည်သင်တို့ကိုချစ်သကဲ့သို့သင်တို့သည်လည်းအချင်းချင်းချစ်ကြလော့။ မိမိမိတ်ဆွများအတွက်မိမိ၏အသက်ကိုစွန့်လွှတ်သောချစ်ခြင်းမေတ္တာထက်ကြီးမြတ်သည့်ချစ်ခြင်းမေတ္တာသည်မည်သူ့၌မျှမရှိ။ သင်တို့ကိုငါပညတ်သည့်အတိုင်းလိုက်ကျင့်ကြပါလျှင်သင်တို့သည်ငါ၏မိတ်ဆွများဖြစ်ကြ၏။ ငါသည်ယခုမှစ၍သင်တို့အားအစေခံဟူ၍ခေါ်တော့မည်မဟုတ်။ အကြောင်းမူကားအစေခံသည်မိမိသခင်ပြုသောအမှုကိုမသိသောကြောင့်ဖြစ်၏။ ငါသည်သင်တို့ကိုမိတ်ဆွဟုခေါ်၏။ အကြောင်းမူကားငါ၏ခမည်းတော်ထံမှငါကြားသိရသမျှတို့ကိုသင်တို့အားငါသိစေပြီ။ သင်တို့သည်ငါ့ကိုရွေးကောက်ကြသည်မဟုတ်။ ငါသည်သင်တို့ကိုရွေးကောက်၏။ သင်တို့သည်သွားကြ၍တည်မြဲသောအသီးကိုသီးကြမည့်အကြောင်းနှင့်ငါ၏နာမတော်မြတ်၌ခမည်းတော်ထံ၊ သင်တို့တောင်းသမျှကိုခမည်းတော်သည်ပေးမည့်အကြောင်းသင်တို့ကိုငါခန့်ထား၏။ ထို့ကြောင့်သင်တို့သည်အချင်းချင်းချစ်ကြလော့ဟုသင်တို့အားငါပညတ်၏။

ဤသည်ကားဘုရားသခင်၏နှုတ်ကပိတ၌တော်ပေတည်း။

